

အမှမ်းအမံ နှု၊ <a-mun a-man> 装饰, 修饰, 装饰物
 အမှယောဂ နှု၊ <a-hma' yaw: ga'> 第一人称
 အမှယုဂ် နှု၊ <a-hma' yout> = အမှယောဂ
 အမှ နှု၊ <a-hma> ①训话, 做指示, 嘱咐: ဖွင့်ပွဲကျင်းပရာတွင်
 ~ ပြောကြားသည်။ 在开幕式上致词。 ②序言, 前言:
 ထုတ်ဝေသူ၏ ~ 出版者的话 / အယ်ဒီတာ့ ~ 编者的话
 အမှစကား နှု၊ <a-hma-z-ga:> = အမှ
 အမှစာ နှု၊ <a-hma za> ①订单, 便条, 通知, 备忘录 ②
 序言, 序文, 前言
 အမှစာထမ်း နှု၊ <a-hma sa dan:> 备忘录
 အမှတော်ရေး နှု၊ <a-hma daw yei:> 皇帝或权贵们的文
 书, 书记官
 အမှရေးသူ နှု၊ <a-hma yei: dhu> 作序者
 အမှလွှာ နှု၊ <a-hma hlwa> = အမှစာ
 အမှအထား နှု၊ <a-hma a-hta:> 嘱咐, 吩咐
 အမှား နှု၊ <a-hma:> 错, 错误, 谬误, 过失, 差错
 အမှားစောင့် က၊ <a-hma: saun'> 等待别人犯错误
 အမှားတော်ပုံ နှု၊ <a-hma: daw bon> 错误, 谬误
 အမှားပါ က၊ <a-hma: pa> 有错误
 အမှားပြင် က၊ <a-hma: pyin> 改正错误, 勘误, ~ ချက် 更
 正, 勘误
 အမှားမှားအချော်ချော် က၊ <a-hma: hma: a-khyaw gyaw>
 = အမှားမှားအယွင်းယွင်း
 အမှားမှားအယွင်းယွင်း က၊ <a-hma: hma: a-ywin: ywin:>
 错误地, 错误百出, 牛头不对马嘴
 အမှားရှာ က၊ <a-hma: sha> 找碴, 找缺点
 အမှားအမှန် နှု၊ <a-hma: a-hman> 是非
 အမှားအယွင်း နှု၊ <a-hma: a-ywin:> 错误, 差错, 谬误
 အမှီ I နှု၊ <a-hmi> ①依靠 ②依靠物, 倚靠物, 靠山: ဘုရား
 သော်မှ ~ ရှိမှပွင့်သည်။ 连佛都要有依靠才能成正果。 II
 က၊ <a-hmi> 及时, 赶上: ~ လိုက်သည်။ 赶上。
 အမှီတံ နှု၊ <a-hmi d-ge:> 依靠, 依赖, 靠山
 အမှီတံပြု က၊ <a-hmi d-ge: pyu'> 依靠, 依赖: ဆန်ကို ~
 ကြသောလူဦးရေကပို၍များသည်။ 靠大米为生者更多。
 အမှီနိဿယည်း နှု၊ <a-hmi neit th-yi:> 榜样, 样板, 楷模
 အမှီပြု က၊ <a-hmi pyu'> 依靠, 依赖: မိဘများကို ~ နေတယ်။
 依赖父母。
 အမှီလိုက် က၊ <a-hmi lait> 赶上去, 追上去, သူတို့ကို ~ သွား
 ရသည်။ 还得去追赶他们。
 အမှီသဟံ နှု၊ <a-hmi th-he:> 依靠, 靠山, 可依赖者
 အမှီသဟံပြု က၊ <a-hmi th-he: pyu'> 依靠, 依赖
 အမှီအခို နှု၊ <a-hmi a-kho> 依靠, 依赖; 支持物, 后盾, 靠
 山
 အမှီအတင်း နှု၊ <a-hmi a-tin:> = အမှီတံကဲ

အမှီအထောက် နှု၊ <a-hmi a-htaut> 支柱, 支撑物, 后盾, 靠
 山: ~ မရှိယင်မှောင်ခိုသမားတွေတာဝီလောက်သောင်းကျန်းရဲမှား
 ဟုတ်ဘူး။ 如果没有靠山, 投机商不敢如此猖獗。
 အမှု နှု၊ <a-hmu'> ①案件 ②事情 ③传统, 习惯, 风俗
 မြန်မာ ~ 缅甸民族习惯
 အမှုကိစ္စ နှု၊ <a-hmu' keit sa'> 事, 事情
 အမှုကျယ် က၊ <a-hmu' kye> 案情重大复杂
 အမှုကြီး နှု၊ <a-hmu' gyi:> 重大案件
 အမှုကြီးငယ် နှု၊ <a-hmu' ky: nge> 大小事情: ~ ရှိယင်ပြော
 ပါ။ ကူညီပါမယ်။ 有什么事尽管讲, 我一定帮助你。
 အမှုစစ် I နှု၊ <a-hmu' zit> 审讯员 II က၊ <a-hmu' sit> 审
 讯: ~ အရာရှိ 审讯员, 审讯官
 အမှုဆင် က၊ <a-hmu' hsin> ①制造事端, 诬陷: ~ ရှိဖမ်း
 ဆီးသွားသည်။ 通过诬陷手段把人抓走。 ②为打赢官司
 而做手脚
 အမှုဆောင် နှု၊ <a-hmu' zaun> ①执行委员, 理事: ~ ကော်
 မီတီ 执行委员会, 理事会 / ~ ခါရိုက်တာ 执行主任 /
 ~ လူကြီး 理事 / ~ အတွင်းဝန် 执行秘书 / ~ အဖွဲ့ 执
 委会, 理事会 ②办事人员, 助理人员
 အမှုဆောင်အရာရှိ နှု၊ <a-hmu' zaun a-ya shi'> 行政官, 高
 级官员
 အမှုဆိုင် က၊ <a-hmu' hsain> (原告与被告) 对质
 အမှုတော် နှု၊ <a-hmu' daw> 职责, 事务
 အမှုတင် က၊ <a-hmu' tin> (检察机关) 起诉
 အမှုတွဲ နှု၊ <a-hmu' dwe:> ①有关案件的档案 ②卷宗 ③
 同案犯
 အမှုတွဲထိန်း နှု၊ <a-hmu' dwe: dein:> (法院里的) 有关案件
 的档案保管员
 အမှုထား က၊ <a-hmu' hta:> 注意, 重视, အမှုထားပါ။ 不
 在乎, 不重视, 忽视
 အမှုထမ်း I နှု၊ <a-hmu'dan:> 公务员, 职员 II က၊ <a-
 hmu' htan:> 任职
 အမှုထမ်းစာအုပ် နှု၊ <a-hmu'dan: sa out> 公务人员档案
 အမှုထမ်းစု နှု၊ <a-hmu' dan: zu'> (古) 官差班
 အမှုထမ်းရာဇဝင် နှု၊ <a-hmu' dan: ya z-win> 公务人员档案
 အမှုထမ်းသက် နှု၊ <a-hmu' dan: dhet> 职员的工龄
 အမှုထမ်းအရာထမ်း နှု၊ <a-hmu' dan: a-ya dan:> 公务人员
 အမှုနိုင် က၊ <a-hmu' nain> 【律】胜诉
 အမှုပေါ့ က၊ <a-hmu' paw'> 受到轻判: ~ အောင်လုပ်သည်။
 争取得到轻判。
 အမှုပတ် က၊ <a-hmu' pat> ①受牵连 ②因受牵连而被追
 究
 အမှုပိတ် က၊ <a-hmu' peit> (因原告收回起诉或证据不足
 而) 结案: သက်သေထင်ရှားမရှိ၍ အမှုကိုပိတ်ပစ်သည်။ 因为没有